

Ug it tlem, bekton inak, inak Daniel, ta natan-aw ko ti sirmata ket sinapulko ti kaipapananna, ket adtoy, adda timmugaw iti sangoananko a kasla langa ti tao. Ket nangngegko ti timek ti maysa a lalaki iti tengnga dagiti bangir ti Ulai, a nangawag ket kinunana, Gabriel, ipaawatmo

iti daytoy a tao ti sirmata. Isu a simmangpet iti asideg ti pinagyanak: ket idi immasideg, nagbutengak ket natnagak a napaulbod iti rupaak: ngem kinunana kaniak, Maawatam, O anak ti tao: ta iti panawen ti panungpalan ti sirmata ket maipaay iti tiempo ti panungpalan. Ket kabayatan nga agsasao isuna kaniak, addaak iti nauneg a turog, a nakaparintumeng ti ruparupaak iti daga: ngem sinagidannak, ket pinatakdernak a timmatacder. Ket kinunana, Adtoy, ipaammoak kenka no ania ti mapasamak iti maudi a panungpalan ti pungtot: ta iti naituding a tiempo ti panungpalan ket umayto. Ti karnero a nakitaam nga addaan iti dua a sarukod ket isu dagiti ari ti Media ken Persia. Ket ti mabangis a kalding ket isu ti ari ti Grecia: ket ti dakkel a sarukod a adda iti tengnga dagiti matana ket isu ti umuna nga ari. Ket idin naburak dayta, ket uppat ti timmaud a kasukatna, uppat a pagarian ti tumakder manipud iti dayta a nacion, ngem saan a babaen iti pannakabalinna. Ket iti maudi a tiempo ti pagarianda, inton dagiti managbasol ket dimtengda iti pannakapunno, tumakderto ti maysa nga ari a narungsot ti langana, ken makaintendiar kadagiti nasipnget a pagsasao. Ket ti pannakabalinna ket napigsa, ngem saan a babaen iti bukodna a pannakabalin: ket agdadaelto isuna a nakaskasdaaw, ket rumang-ayto, ket aramidento, ket dadaelennanto dagiti napigsa ken ti nasantoan a tattao. Ket babaen met laeng iti pagannurotna iparang-ayna ti kinallukut iti imana; ket patangsennanto ti bagina iti pusona, ket babaen iti kappia dadaelennanto ti adu: tumakderto met a maibusor iti Principe dagiti principe; ngem maburakto isuna a saan a babaen iti ima. Ket ti sirmata maipapan iti rabii ken iti bigat a naibaga ket pudno: gapu dayta, serraam ti sirmata; ta maipaayto dayta iti adu nga aldaw. Ket siak a Daniel, nalipatak ket nagsakitak iti sumagmamano nga aldaw; kalpasan dayta timmakderak, ket inaramidko dagiti trabaho ti ari; ket nasdaawak iti sirmata, ngem awan ti nakaawat iti dayta. Daniel 8:15–27.

Bagaman tinanggap ni Daniel ang pangitain ng Ilog Ulai (na ngayo’y nasa proseso ng katuparan), sa kasaysayan ng Babilonia, ang unang kaharian ay hindi isinama sa pangitain. Ito ay naisama bilang ulong ginto, at bilang leon sa ikalawa at ikapitong kabanata, ngunit ang makahulang katangian ng Babilonia na maalis at maipanumbalik ay binigyang-diin sa ikawalong kabanata. Si Nabucodonosor ay nagsagisag ng nakamamatay na sugat ng kapapahan nang siya’y itaboy mula sa mga tao sa loob ng “pitong panahon,” sa gayon ay nagsagisag ng sumasagisag na pitumpung taon na ang patutot ng Tiro ay nalimot. Sa Daniel kabanata walo, ang Babilonia ay nalimot mula sa mga kaharian ng hula sa Biblia at ang pangitain ay nagsisimula sa mga Medo at Persiano (ang tupang lalake), na sinundan ng Grecia (ang kambing na lalake).

Gariin Iskindar Guddichaa humna Iskindar irra xiqqaa ta’an afuritti diigame; akkuma boqonnaa torbaffaa keessatti bineensa leencaa fakkaatu kan baallee afurii fi mataa afur qabuun illee bakka buufamee ture. Lakkoofsi afur kaabaa, bahaa, kibbaa fi dhihaa jechuun addunyaa guutuu bakka bu’a. Lakkoofsa saddeeti boqonnaa saddeet keessaa, afur beekamoon qilleensa afur samii sanaatti ol ba’an. Boqonnaa torbaffaa keessatti baalleen afur Giriik qilleensa afur boqonnaa saddeetii wajjin wal-simu; mataawwan afur Giriik immoo afur beekamoo sana wajjin wal-simu. Mataa afurii fi afur beekamoon sun mootummaa afur kan mootummaa jalqabaa Iskindar itti diigame bakka bu’u; baalleen afurii fi qilleensonni afur immoo naannoowwan afur kan qoodinsaa bakka bu’u. Addaan baafamuun dhimmichaa kun argamuun isaa baay’ee barbaachisaa dha; sababiin isaas inni falmii tokko kan Millerooni hubannaa aadaa Protestaantotaa waa’ee mootummaa afraffaa Roomaa irratti qaban bakka bu’a.

Aujourd'hui, l'adventisme enseigne que « les violents parmi ton peuple » désignent Antiochus Épiphane, tout comme le protestantisme apostat, malgré le fait que l'Inspiration a déclaré que « le

Ava'ẽ oĩ'ỹhápe, tavayguakuéra oñehundi; ha pe oñongatúva léi, ovy'a pe. Proverbios 29:18.

و مل «مز او ای ج» مک هوار دن اس ان مو هئ که مو یت هب یات هب یت هی اش اپ نی م هر او چ ، ادم هتفه باب یو خ ش یب ی هن ای ت هی اش اپ

”فلتخّم“ سے سوتہ اش داب نہا ہو مک یئگ یناچہ پ روط سا رابود تہ اش داب اہتوچ اک سیو ت اس لے ئن ادا سک اطننا) گن سیس یم اش ضحّم ”گن سیس اٹوہچ“ اک ون تیأ رگا سیہت لہ پ سے سلُ وج یہت لے او مے نآ لے لہ پ سے سور یم تاس باب ۔ اتوہ مں فلتخّم ہو وت ، اتوہ عی سوت یک یہ (سن فی پیا یتاج لے ئا پ یم ترطف ی عقاو وج یہ روناج سے سیا بس یہ روا ، ےہت اتیچ روا ہچر ، ریش ے دنرد ، ےہت لے لتی پ نخان روا لے لے مول تناد لے سک ج ، یئأ یراب یک ے دنرد ےہتوچ بج نکیل ؛ یہ یترک ی گن ئامن یک ے دنرد کانل وہ سلُ وج اہت مں فقاو سے روناج یرطف سے سیا یسک لے ئن ادا وت وج الکن سے کیا سے یم ووقال ع نہا ، اک ون تیأ ”گن سیس اٹوہچ“ ۔ اہت فلتخّم ہو ۔ اہت اتاج لگن وج زاتمم ای کیا یسک سے یم سوگن سیس مک مں ، ےہت لے ئگ لے لے لثمم سے سورپ روا سواوہ راج سے کیا یسک سے یم سوگن سیس ۔

Daniel, agnaad 8, in “say izewaren n tgelda-nsen, mi d-kkmən imeşiyen yer ummad-nsen, ad ibedd ugellid s udem uqsih, yesean afham n yimeslayen iherqan.” Deg “say izewaren n tgelda-nsen” (Gris, i yebdan yer ukkuḥ n tgeldiwin), deg wakud “mi d-kkmən imeşiyen yer ummad-nsen,” ad ibedd ugellid amaynut.

«Mâlê hert neteweyek ku hatû ser sahnaya çalakîyê, destûr pê hate dayîn ku li ser erdê cihê xwe bigire, da ku rastî were diyarkirin ka ew armancên Çavdêr û Pîroz îfa dike yan na. Pêxemberî bilindbûna û pêşveçûna împaratoriye mezîna di cihanê şopandî ye—Babil, Medo-Persya, Yewnan, û Roma. Bi her yek ji van re, wekî bi neteweyên ku hêza wan kêmîr bû, dîrok xwe dubare kir. Her yek demekî ceribandîna heye bû; her yek têk çû, şan û şewqê wê zêde zêde vemirî, û hêza wê ji dest çû.» *Prophets and Kings*, 535.

یہ مومن درکیہ قات یتاک یہ نامی پمک کئیتاک، نانوئی ینیشن اش («مهه اود یتاک») نئی گہی اپ مپ منوت بتئیس مدله «ووردنوت یکہی اش اپ»، («یواوت منتشی هگ نارابن اوات کئیتاک») هوووب رپ ناوئی ناکهکل وچ ین ناربی ع مل زاوای ج واوت یکئین امز م مکنوچ ،تاگ هدئیت «ناکهرای دان متو» ہی اش اپ وهی یه ینیشن اش وهی اسوم بتئودمد ینیتال م وهی مکنوچ ،تئودمد ووش ئپ ینیشن اش ینانوئی نای وئین مل ،ادیو مل ،بتئینئمد ینییازی 70 ات 66 ینالاس یورام هگ مک یه مومتن وهی کهو ووبدن اسان نایوخی ناکهکل ادنم مومن اموب ناکهکل وچ مک ووب کانسرت مدنئ مکهی یته یسرب ،رت یناکه متش در اوخمد

සිතීන් ජීවිතයෙන්ද හෘදයෙන් සන්තෝෂයෙන්ද, සියල්ලම බහුලත්වය නිසා, නුඹගේ දවේ සම්දාණත්වහන්සමට සමේවය නොකළ බැවින්, එබැවින් සම්දාණත්වහන්සමේ නුඹට වීර්ද්ධව යවනු ලබන නුඹගේ සතුරන්ට නුඹ සමේවය කරනු ඇත, බඩගින්නෙන්ද පිපාසයෙන්ද නග්නකමීන්ද සියල්ලම නිඟයෙන්ද; ඔහු නුඹ විනාශ කර අවසන් වන තුරු නුඹගේ ගලෙ මන යකඩ වියගහක් තබනු ඇත. සම්දාණත්වහන්සමේ පොළොවමේ අත්තයෙන්, දුර සිට, ගිටියා පියාසර කරන්නාක් මෙන් වර්ගයෙන් පැමිණෙන ජාතියක් නුඹට වීර්ද්ධව ගෙන එනු ඇත; නුඹට එහි භාෂාව නොවැටහෙන ජාතියක්; වයෝව්‍යාධියාගමේ මුහුණ නොසලකා, තරුණයාට අනුග්රහ නොදක්වන දරුණු මුහුණැති ජාතියක්ය. ඔහු නුඹ විනාශ වන තුරු නුඹගේ ගවයන්ගමේ පලදාවද නුඹගේ දමේගයමේ පලදාවද භුක්ති විඳිනු ඇත; තවද නුඹ විනාශ කර අවසන් වන තුරු නුඹට ධාන්යද දේරාක්ෂාරසයද තලේද, නුඹගේ ගවයන්ගමේ වැඩිවීමද නුඹගේ බැටළු රුළුවල වැඩිවීමද ඉතිරි නොකරනු ඇත. තවද නුඹ විශ්වාස කළ, නුඹගේ දමේගය මුළුල්ලෙනි නිබු දස සහ බලකොටු බැමි බිඳ වැටෙන තුරු, ඔහු නුඹගේ සියලු දොරටුවලදී නුඹ වටලනු ඇත; සම්දාණත්වහන්සමේ නුඹගේ දවේ නුඹට දුන් නුඹගේ දමේගය මුළුල්ලෙනි, නුඹගේ සියලු දොරටුවලදී ඔහු නුඹ වටලනු ඇත. තවද නුඹගේ සතුරන් නුඹට කරන වටලැමනෙන් පීඩාවනෙන්, නුඹගේ දවේ සම්දාණත්වහන්සමේ නුඹට දුන් නුඹගේ පුත්‍රත්වයේද නුඹගේ දුවත්වයේද මාංසය වන නුඹගේම ශරීරයමේ පල නුඹ භුක්ති විඳිනු ඇත. ද්විතීය කථාව 28:47-53.

Դանիելի երկրորդ գլխում չորրորդ թագաւորութիւնը ներկայացուած էր «երկայթ»-ով, իսկ Մովսէսը յայտնորոշեց «մի ազգ», որ պիտի դներ «երկաթեայ լուծ» հրեաների վրայ: Այդ «ազգ»-ը պիտի «կործանէր» հրեաներին, եւ պիտի լինէր արծուի պէս արագ, իսկ արծիւը Հռոմի խորհրդանշանն է: Այն պիտի լինէր մի «ազգ», «որի լեզուն դու չես հասկանալու», որովհետեւ նրա լեզուն հրեաների համար պիտի լինէր «մթին խօսքեր»: Այն պիտի լինէր «խիստ դժբով ազգ», ինչպէս նկարագրուած է Դանիելի ութերորդ գլխում՝ որպէս «խիստ դժբով թագաւոր»: Եւ Երուսաղէմի «պաշարման» ժամանակ հրեաները կերան իրենց «որդիներին եւ դուստրերին»:

نیمراہچ نامہ زین و ،دوب مدرک ییوگشیپ ار ن آ یسوم مک تخانش یتردق نامہ ار تسرپتتب مور ،رلیم ای یربع ہب من ،تفگیمن نخس ینیئال ہب مک ی«تّم» ن آ و ،ود باب لایناد رد «نینہا» یہاشدپ وازن زاریز ،دشیمن لئاق یزیامت چہ سدقمپاتک تبوبن مچنپ و مراہچ یہاشدپ نایم رلیم .ینانوی وا ،دش اپرب مسوئسیب ہی آ رد تسرپتتب مور مکّن آ زا سپ ،ن یاربانب .دن دوب مور یگداسہب ود رہ زامزود ات من تہای آ رد کچوک خاش ،ایؤر رد .دیہیمن تسا متفای دومن راہچوئسیب ہی آ رد مک ار یزیامت یامیگژیو مسوئسیب ہی آ و ،دوب ناسون رد ثنؤم ہب رکذم زازاب و رکذم ہب ثنؤم زان و ثنؤم ہب رکذم ریغت ثنؤم مور ہب راہچوئسیب ہی آ رد لیئاربج ریسفت ؛دزاسیم صخشیم ار تسرپتتب مور .یوبن و ؛دوخ تّوق ہب من ام» ،دشاب «میطع یتردق» یاراد تسیابییم راہچوئسیب ہی آ رد روکذم تردق .دباییم کالہ ار سدقم موق و نارووز و ،دومن دہاوخ لمع ،دش بایمک و ،درک دہاوخ کالہ زیگن ایتفگش یزرطہب .»درک دہاوخ

Roma papal kay paganong Roma pang maanat iti pannakabalin a militar, ket dadaelenna dagiti tattao ti Dios iti sangaribo dua gasut ket innem a pulo a tawen, manipud iti tawen a 538 agingga iti 1798. Dadaelenna “nakaskasdaaw” ta isu ti animal a “pagrigiganen ti amin a lubong,” ken isu ti pannakabalin a “mangaramid ken agballigi” agingga a matungpal dayta umuna nga unget a “naituding” a malpas idi 1798.

Usa ha bersikulo a baynte singko, sinundan ni Gabriel an pagbalhin-balhin na naestablisar na sa mga bersikulo na iya ginpapakahulugan kan Daniel, asin muli niyang tinugon an pagano na Roma, na paagi sa saro pang klase nin “patakaran,” pinagtipon an saiayang imperyo, siring kan pinapatunayan nin gabos na mga historyador. An “katusuhan” kan pagano na Roma iyo an pag-agda sa mga nasyon na umapi sa nagdadakulang saiayang imperyo, asin ginamit niya an saad nin katoninongan asin kasaganaan tanganing maitukod an imperyo, kabaliktaran kan mga naenot na imperyo na pinanday sana paagi sa kusog militar. An pagano na Roma man giraray iyo na “tumindog laban sa Prinsipe kan mga prinsipe,” siring kan ginibo niya kan iya iluwas si Cristo sa kros kan Kalbaryo.

امر رک ربعت یل ےک لی ا یناد مو یک نج ے اتوہ ہجوتم فرط یک وایور ود ن آ لیئاربج رہپ ہی روا ،اہت اچس (ندوس نیت رازہ ود) ایور “یئزم” اک تروص یرہاظ مک ےہ اترک حضاو ہی روا ،اہت “نؤزخ” اک ےناج ےکی لاماپ ووتہا ےک مور یئاپاپ روا مور تسرپ تّب ےک رکشل روا سدقم مک .(کت منامز یرخ ا یم 1798 ینعی) “کت سون دتتب” ،ےئاج اید رک “(رہم) دنب” ایور

Akatī Danieri agĩkua mūrũaru kwa ihinda rĩmwe, nĩ ũcio agacooka wĩra-inĩ, no agĩtigĩra ataramenya wega kĩoneki kĩa “mareh,” nakĩo nĩ kĩoneki kĩrĩa Gabarieli aragĩrwo amũmenyesie. Nĩ ũndũ ũcio Gabarieli agacooka thĩinĩ wa gatũrũme ka kenda, nĩguo aheene wĩra wake wa gũtũma Danieri amenye kĩoneki kĩa “mareh.”

A Daniel 9, Daniel había estado estudiando la Palabra profética y llegó a entender por medio de los escritos de Moisés y de Jeremías. Jeremías había señalado que el cautiverio en que se hallaba duraría setenta años.

Ари энэ бүх газар орон эзгүйрэл, гайхамшигт зүйл болох бөгөөд эдгээр үндэстнүүд Вавилоны хаанд далан жил зарцлагдах болно. Мөн далан жил гүйцсэний дараа Би Вавилоны хаан болон тэр үндэстнийг, тэдний гэмийн төлөө, мөн Халдейчуудын газрыг шийтгэж, түүнийг мөнхийн эзгүйрэл болгоно гэж ЭЗЭН айлдаж байна. Иеремиа 25:11,

Musa'ya görä, düşmən torpağındakı əsarət, torpağın öz şənbətlərindən zövq alacağı bir vaxta müvafiq olacaqdı.

Na ndzi ta endla tiko ri va rhumbi; kutani valala va n'wina lava tshamaka eka rona va ta hlamala hikwalaho ka rona. Ndzi ta mi hangalasa exikarhi ka vamatiko, naswona ndzi ta humesa banga ndzi mi landza; kutani tiko ra n'wina ri ta va rhumbi, ni miti ya n'wina yi ta va marumbi. Kutani tiko ri ta tsakela tisabata ta rona, loko ntsena ri ha ri rhumbi, n'wina mi ri etikweni ra valala va n'wina; hi nkarhi wolowo tiko ri ta wisa, ri tsakela tisabata ta rona. Loko ntsena ri ha ri rhumbi ri ta wisa; hikuva a ri wisisanga hi tisabata ta n'wina, loko mi ha tshama eka rona. Levitika 26:32–35.

Daniel mi sii fi Ọrọ̀ ịsọtẹlẹ̀ Ọlọrun yé e, lórí ẹlẹ́rìí méjì, pé a ti fọ́n àwọ̀n ẹ̀niyàn Rẹ̀ ká sí ilẹ̀ ọ̀tá, ní àkókò ẹ̀yí tí ilẹ̀ nàà yóò gbádùn àwọ̀n ọ̀jọ̀ ịsìnmi rẹ̀. Ó lóye ohun tí onkòwé Kronika lóye ní ti ọ̀dún àádọ́rin Jeremiah.

እቶም ከብ ሰይፊ ዝተረፉ ድማ ናብ ባቢሎን ወሰዶም፤ ኣብኡ ኸኣ ክሳብ መንግሥቲ ፋርስ ዝነገሠ ዘመን ንእኡን ንደቁን ባሮት ነበሩ፤ እዚ ድማ ብኣፍ ኤርምያስ ዝተነግረ ቃል እግዚአብሔር ክፍጽም እዩ፤ ምድሪ ሰንበታታ ክሳብ ዝተሓገሰት ድማ፤ ምድሪ ባዳ ኸይድ ዝተነበረትሉ ኹሉ ዘመን ሰንበት ሓለወት፤ ሰብዓ ዓመት ክፍጽም እዩ። ኣብ መጀመርታ ዓመት ቂሮስ ንጉሥ ፋርስ ድማ፤ ብኣፍ ኤርምያስ ዝተነግረ ቃል እግዚአብሔር ምእንቲ ክፍጽም፤ እግዚአብሔር መንፈስ ቂሮስ ንጉሥ ፋርስ ኣንቀሳቐሰ፤ ንሱ ድማ ብዘሎ መንግሥቱ ውሽጢ ኣዋጅ ኣወጀ፤ እዚ ኸኣ ብጽሑፍ ደጊሙ ከምዚ እናበለ፡- ቂሮስ ንጉሥ ፋርስ ከምዚ ይብል፡- እግዚአብሔር ኣምላኽ ሰማይ ኩሎም መንግሥታት ምድሪ ሂሱኒ ኣሎ፤ ኣነ ድማ ኣብ ዩሩሳሌም እትርከብ ኣብ ይሁዳ ቤት ክሰርሓሉ ኣዚተኒ ኣሎ። ከብ ኩሉ ህዝቡ መን ኣሎ ኣብ መንጎኹም? እግዚአብሔር ኣምላኹ ምስኡ ይኹን፤ ንሱ ድማ ይውጥዕ። 2 ዜና መዋእል 36፡20–23።

ဒန်နီယလေသည် ယရေမိယာ၌ ဖော်ပြထားသော ရန်သူတို့၏ပဋိပက္ခ၌ ပျံ့နှံ့ကွဲပြားစေခြင်း အနှစ်ချဲ့ဆယ်ကာလ—ထိုအချိန်၌ မမြဲသည် မိမိ၏ ဥပုသ်ရက်များကို ခံစားလျက်ရှိခဲ့သကဲ့သို့—သည် လဝေဝတုတရား အခန်း ၂၆ တွင် ဖော်ပြထားသော “ခန့်စံဆ” အမဋ်ဂလာကျိန်စာအပေါ် အခြေပြုထားကြောင်းကို နားလည်သဘောပေါက်ခဲ့ပါပြီ။ ထိုနားလည်မှုကို နာခံလျက်၊ နောက်ဆုံး၌ မိမိတို့၏ ပျံ့နှံ့ကွဲပြားနေသော အခြေအနေကို သတိပုဂ္ဂိုလ်များအတွက် ထိုနရော၌ ပညတ်တော်တော်မူထားသော ကုစားနည်းကို သူသည် ပြည့်စုံစေခဲ့သည်။

ဓမ္မာယ Dဝ် h5ဝ် ဝါဝါဝါၤ ၵငးၤ TVဖ် ဝ်ZAG Dဝ်ဝ် ဝါဝါ EGဝ်ဝ် ဓမ္မာဝ် ဝါဝါဝါၤ RWJ; Dဝ် D8BJ ဝါဝါဝါၤ ဝါဝါ ဝ်Zဝ် VL5ဝ်Aဝ်; Dဝ် VLဝ်ဝ်, D8AT ဝ်EZZဝ် ဝါဝါဝါၤ; Dဝ် VLဝ်ဝ်Wh YG ဝါဝါဝါၤ Zဝ်. Dဝ် VLဝ်ဝ်Wh လဝ်ငဝ်ဝ် ဝါဝါဝါၤ, D8AT ဝ်EZZဝ် ဝါဝါဝါၤ ဝါဝါဝါၤ; YG ဝါဝါဝါၤ Zဝ်: Dဝ် င် ၵငးၤ TCဝ်ဝ်4ဝ် ၵဝါဝါၤ ၵဝါဝါၤ. Dဝ် VLငဝ်ဝ် Dဝ်ဝ် Dဝ်ဝ် Bဝ်, Dဝ် ၵဝါဝါၤ ဝါဝါ RWJ VLငဝ်ဝ်ဝါဝါၤ. Dဝ် ဓမ္မာယ dဝ်BT ၵငးၤ VLဝ်ဝ်ဝါဝါ ဝါဝါဝါၤ EJ ဓမ္မာဝ် ၵဝါဝါၤ RWJ; Dဝ် ဓမ္မာဝ် ဝါဝါဝါၤ ဝါဝါဝါၤ EJ VLဝ်ဝ်ဝါဝါ Dဝ်ဝါဝါဝါၤ. TGZ ဝါဝါဝါၤ ဝါဝါဝါၤ, Dဝ် ဝါဝါဝါၤ ဝါဝါဝါၤ, Dဝ်ဝါဝါ EJ ဝါဝါဝါၤ, Dဝ် ဓမ္မာဝ် ဝါဝါဝါၤ TGZ Shဝ်ဝါ; Dဝ် DB ဓမ္မာဝ် EJဝါ ဝါဝါဝါၤ ၵဝါဝါ Dဝ် ၵဝါဝါၤ RWJ ဝါဝါဝါၤ; TGZ ဝါဝါဝါၤ Dဝ်ဝါ Shဝ်ဝါ, Dဝ် ဝါဝါဝါ ဝါဝါဝါၤ ဝါဝါဝါၤ Shဝ်ဝါ: ဝါဝါဝါၤ ဝါဝါဝါၤ ၵဝါဝါၤ ဝါဝါဝါၤ, Dဝ် ဝါဝါဝါ ဝါဝါဝါၤ, Dဝ် ဓမ္မာဝ် Rဝ်ဝါ DIဝါ, Dဝ် ဓမ္မာဝ် RIဝ် DIဝါ ဝါဝါဝါၤ; Dဝ် SVဝါ ဝါဝါဝါၤ. SVဝါ ဓမ္မာဝ် dဝ်ဝါ4ဝါ ဝါဝါဝါၤ, Dဝ် SSဝါ ဝါဝါဝါၤ dဝ်ငးၤ လဝါဝါ, TG ဝါဝါဝါၤ ဝါဝါ h5ဝ်

Ehh; Dd O'hhyo O'hoo500C O'SToW00 ShLhA: OoYZ, OoY'V, DB JooA'BJ O'hW04n Dd O'hO ShATR JIVr JLGJ. D4Z OoY h50 TGoJ, TG OoO O'hooSLW RWJ DLo, L oVLhAT4r, Dd L oVLhOIJ00r, EGooJ TooJ VLShtooJooJooJ, Dd DITVrS dhoh O'EGr oJSYM'Y: DBBZ oT O'Vr D0ES. D4Z O'hooS OoLS0oL dhSBrr dhoh, OoY ThO RWJ JEdooE DhLoJ JhSWo DhSWo JShoAoO, OoY O'hVr D0ES TooJ: DB oT. AD OoY JLGJ Dd JLSAW0T Dd JooOY, OoY oT O'OP0o OoLBr TG'ELn Dh TbR doYr dLooJ oooO Oo oLn 3b EJ. rOCs 26:36-46.

ሶምቱ ዳንኤል አብ ምዕራፍ ዘጠንዓተ ዘሎ፡ ንኹሉ እቲ ምኽረ እቶም አብ ምድሪ ጸላኢ ተዘርጊሖም ዝተረኽቡ ይዳርግ እዩ። እቲ ጸሎት ምስ ጸሎቱ አብ ምዕራፍ ክልተ ክዘመድ አለዎ፡ ምኽንያቱ ብሓብር ጌሮም ንጸሎት እቶም አብ ራእይ ምዕራፍ ዓሰርተ ሓደ ዘለዉ፡ አብ አደባባይ እታ ዓባይ ከተማ ሶዶምን ግብፅን ሞዶቶም ዝነበሩ፡ ንሰቶም ድማ እውን ከም ዝተዘርግሑ ዝረኽቡ ይወክሉ። ዳንኤል ጸሎቱ እናወደአ እንከሎ፡ ገብርኤል ተመሊሱ ስራሕ ምብራህ እቲ “mareh” ራእይ ንምፍጻም ይመጽእ፡ ልክዕ ከምቲ መንፈስ ቅዱስ ንክልተ ምስክራት ራእይ ምዕራፍ ዓሰርተ ሓደ ክፍጽሞ ዝደሊ እዩ።

আর আমিযখন কথা কইতছেলাম, আর প্রার্থনা করতছেলাম, আর আমার পাপ ও আমার প্রজা ইস্রায়েলেরে পাপ স্বীকার করতছেলাম, আর আমার ঈশ্বর সদাপ্রভুর সম্মুখে আমার ঈশ্বরেরে পবিত্র পর্বতেরে জন্য আমার নব্বিদেশ উপস্থিতি করতছেলাম; হ্যাঁ, আমি যখন প্রার্থনা কথা কইতছেলাম, তখন সেই ব্য়ক্তি গাব্রিয়েলে, যাহাকে আমি প্রথম দর্শনে দেখেছিলাম, দ্রুত উড়িয়া আসবার জন্য প্রেরিত হইয়া, সন্ধ্যাকালীন নব্বৈদেযের সময়ে আমাকে স্পর্শ করলি। আর তিনি আমাকে অবগত করলিনে, এবং আমার সহিত কথা কহলিনে, এবং বললিনে, হে দানিয়েলে, আমি এখন তোমাকে দক্ষতা ও বোধ দবার জন্য আসিয়াছি। দানিয়েলে ৯:২০-২২।

Ezketa tmahelt adlis-ay deg umagrad d-iteddun.

«Бабилонның құлауынан сәл бұрын, Даниял осы пайғамбарлықтар туралы терең ойға шомып, замандардың мәнісін түсіну үшін Құдайды іздеп жүрген кезде, оған патшалықтардың көтерілуі мен құлауы туралы бірқатар аяндар берілді. Даниял кітабының жетінші тарауында жазылған алғашқы аянмен бірге оның түсіндірмесі де берілді; алайда пайғамбарға бәрі бірдей толық ашылған жоқ. “Ойларым мені қатты мазалады”, — деп жазды ол сол кездегі өз тәжірибесі туралы, — “жүзімнің реңі өзгерді; бірақ мен бұл істі жүрегімде сақтадым”. Даниял 7:28.»

“တခဉ်းသခေ ရူပါရုံတစ်ခုအားဖွင့် အနာဂတ်ကာလ၏ ဖြစ်ရပ်များအပေါ် ပိုမိုသခေ အလင်းရောင် ထွန်းလင်းလာခဲ့သည်။ ဤရူပါရုံ၏ အဆုံး၌ပင် ဒံယလေသည် ‘သန့်ရှင်းသူတစ်ပါး ပြောဆိုနေသည်ကို’ ကြိုးရပ်ပြီး ‘ပြောဆိုနေသခေ ထိုသန့်ရှင်းသူအား အခဉ်းသန့်ရှင်းသူတစ်ပါးက၊ ဤရူပါရုံသည် အဘယ်မျှကာလတိုင်မည်နည်း’ ဟု မေးမမြန်းသည်ကို ကြိုးရလေသည်။ ဒံယလေ ၈:၁၃။ ထိုအခါ ပေးအပ်သခေ အဖြေဖြေသည် ‘နန့်စစ်ထောင်သုံးရာတိုင်အောင် ဖြစ်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို စင်ကပြုစခေါင်း ခံရမည်’ (အခန်းငယ် ၁၄) ဟူသခေ စကားသည် သူ့ကို အလွန် မငြိမ်သက် ဖြစ်စခဲသည်။ သူသည် ရူပါရုံ၏ အဓိပ္ပာယ်ကို အလွန်စိတ်အားထက်သန့်စွာ ရှာဖွေတော်မူ၏။ ယရေမိအားဖွင့် ကြိုတင်ဟခေကဉ်းထားသခေ အနှစ် ခုနစ်ဆယ်သခေ သမီးသားခဉ်းကာလနှင့်၊ ရူပါရုံတွင် ကောင်းကင်မှ လာရခေသခေ သတင်းပို့သူက ဘုရားသခေ၏ သန့်ရှင်းရာဌာနကို စင်ကပြုစခေါင်းမတိုင်မီ ကုန်လွန်ရမည်ဟု ကြေညာခဲ့သခေ နှစ်နှစ်ထောင်သုံးရာကာလတို့အကြားရှိ ဆက်နွယ်မှုကို သူ နားမလည်နိုင်ခဲ့ပေ။ ကောင်းကင်တမန် ဂါဗရိလက သူအား တစ်စိတ်တစ်ပိုင်း အနက်ဖွင့်ပခြ်သည်။ သို့သခေ ပရခေဖက်သည် ‘ဤရူပါရုံသည်

... ရက်ပေါင်းများစွာအတွက် ဖြစ်လိမ့်မည်’ ဟူသော စကားကို ကပြသောအခါ မလေးသွားလေသည်။ ‘ငါ ဒီယလေသည် မလေး၍၊’ ဟု သူ၏ အတွဲအကွဲကို မှတ်တမ်းတင်ရာ၌ ဆိုထားသကဲ့သို့၊ ‘ရက်အနည်းငယ် နာမကျန်းဖြစ်ခဲ့၏။ ထို့နောက် ငါထ၍ ရှင်ဘုရင်၏ အမှတ်တံဆိပ်ကို ဆောင်ရွက်ခဲ့၏။ ထိုရုပ်ပုံကံဖြင့် ငါ အံ့သြမိသော်လည်း၊ မည်သူမျှ နားမလည်ကပြဟု ဆိုထားသည်။ အခန်းငယ် ၂၆၊ ၂၇။

«Israeli mixnin avjer e jekareq, Daniëlə noric usumnasirəc Yermiai margarēut‘yunnərə: Nranq šat hstak ein — aynqan hstak, vor na grqerum arjanagrvac ays vkayut‘yunneric haskacav «t‘verə tarineru, voronc‘ masin Tiroj xosqə ekav Yermia margarēin, te Na katarilu er yotanasun tari Yerusaghēmi averakut‘yunnerum»: Daniël 9:2:

«ဣဇရေလသားများ၏ အနာမကပ်မှုကို ကပြသောအခါ ငါ့အတွဲအကွဲကို မှတ်တမ်းတင်ရာ၌ ဆိုထားသကဲ့သို့၊ ‘ရက်အနည်းငယ် နာမကျန်းဖြစ်ခဲ့၏။ ထို့နောက် ငါထ၍ ရှင်ဘုရင်၏ အမှတ်တံဆိပ်ကို ဆောင်ရွက်ခဲ့၏။ ထိုရုပ်ပုံကံဖြင့် ငါ အံ့သြမိသော်လည်း၊ မည်သူမျှ နားမလည်ကပြဟု ဆိုထားသည်။ အခန်းငယ် ၂၆၊ ၂၇။